

利, 机会均等
 အခွင့်အရေးသမား ၎်၊ <a-khwin' a-yei: dh-ma:> 投机分子
 အခွင့်အလမ်း ၎်၊ <a-khwin' a-lan:> 机会, 权利, 时机, 条件:
 ~ တူညီမှု 机会均等
 အခွင့်အလမ်းသင့် က၊ <a-khwin' a-lan: thin'> 有机会, 适逢
 良机
 အခွင့်အလှည့် ၎်၊ <a-khwin' a-hle'> 机会
 အခွင့်အာဏာ ၎်၊ <a-khwin' a na> 权力, 职权, 权能; 权柄,
 ~ ရှိသောခရိုင်ဝန် 有职有权的县长 / ~ လွှဲအပ်သည်။ 授
 权, 委任。
 အခွင့်အားလျော်စွာ က၊ <a-khwin' a: lyaw zwa> 适时地
 အခွင့် ၎်၊ <a-khwin> ①【缅天】(黄道) 宫: ရာသီ၁၂ ~ 十
 二黄道宫 ②领域, 界: လူ ~ 人世间 / ရင် ~ 怀抱中
 / တရား ~ 法庭 ③地点, 场所
 အခွန် ၎်၊ <a-khun> 税, 税收, 赋税
 အခွန်ကောက် က၊ <a-khun kaut> 收税, 征税
 အခွန်ခံ I ၎်၊ <a-khun gan> 收税员 II က၊ <a-khun khan> 收
 税
 အခွန်ငွေ ၎်၊ <a-khun ngwei> 税, 税收, 赋税
 အခွန်စည်းကြပ် က၊ <a-khun si: kyat> 征税, 抽税
 အခွန်ဆက် က၊ <a-khun hset> (缅甸统治时期) 纳税, 今用
 အခွန်ဆောင်
 အခွန်ဆောင် က၊ <a-khun hsaun> 付税, 纳税, 缴税
 အခွန်တော် ၎်၊ <a-khun daw> (国家的) 税收
 အခွန်တော်ကောက်ခံ က၊ <a-khun daw kaut khan> 征税,
 抽税, 收税
 အခွန်တော်ငွေ ၎်၊ <a-khun daw ngwei> 赋税
 အခွန်တော်ဆက် က၊ <a-khun daw hset> = အခွန်ဆက်
 အခွန်တော်ပြေစာ ၎်၊ <a-khun daw pyei za> 纳税收据
 အခွန်တော်မှု ၎်၊ <a-khun daw hmu'> 税务案件
 အခွန်တော်လွတ်ငြိမ်းခွင့် ၎်၊ <a-khun daw lut nyein: gwin'>
 免税
 အခွန်ထမ်း ၎်၊ <a-khun dan:> 纳税人
 အခွန်ထမ်းပြည်သူ ၎်၊ <a-khun dan: pyi dhu> 纳税人
 အခွန်ဘဏ္ဍာ ၎်၊ <a-khun ban da> (国家的) 税收
 အခွန်ဝန် ၎်၊ <a-khun wun> 税务官员
 အခွန်သွင်း က၊ <a-khun thwin:> 纳税
 အခွန်အကောက် ၎်၊ <a-khun a-kaut> 赋税
 အခွန်အကောက်ရှောင်လွှဲမှု ၎်၊ <a-khun a-kaut shaun hlwe:
 hmu'> 偷税漏税, 逃税
 အခွန်အခဲ ၎်၊ <a-khun a-kha'> 税
 အခွန်အတုတ် ၎်၊ <a-khun a-tout> 税
 အခွန်အနက် ၎်၊ <a-khun a-net> (古) 财物
 အချှေ ၎်၊ <a-khywe:> ①粘液, 痰 ②撒娇

အချှေငင် က၊ <a-khywe: ngin> 撒娇
 အချှေတိုက် က၊ <a-khywe: tait> (说话时) 撒娇
 အချှေသလိပ် ၎်၊ <a-khywe: th-leit> 痰
 အချှေအကျိ ၎်၊ <a-khywe: a-kyi'> 粘滑物
 အချှေအညှု ၎်၊ <a-khywe: a-nyu'> 娇态
 အချှေအပျစ် ၎်၊ <a-khywe: a-pyit> ①粘滑, 粘滑物 ②娇声
 娇气: အခရာအတာ ~ နဲ့ပြောတာကိုမကြိုက်ပါ။ 不喜欢娇声
 娇气的讲话。
 အချှေတချွတ်အချော်ချော် က၊ <a-khyut khyut a-khyaw gyaw>
 错误百出, 谬误百出, 破绽百出
 အချှေတချွတ်အယွင်းယွင်း က၊ <a-khyut khyut a-ywin: ywin:>
 谬误百出
 အချှေတချွတ်အလွဲလွဲ က၊ <a-khyut khyut a lwe: lwe:> 错误
 百出
 အချှေတချော်ချော် ၎်၊ <a-khyut a- khyaw> 错误, 过失
 အချှေတလွဲလွဲ ၎်၊ <a-khyut a-lwe:> 错误, 谬误
 အချှေခွန် ၎်၊ <a-khyun> 尖儿, 尖头, 长而尖的东西
 အချှေခွန်အတက် ၎်၊ <a-khyun a-tet> 【建】叶尖形饰物, 尖顶
 饰, 叶尖状物: ကိုယ်လုံး ~ တွေ့နေအကောင်ဟာဖြူကောင်ပေါ့။
 浑身上下都长满了尖刺状物的动物就是刺猬呗!
 အချှေခွန်အဖျား ၎်၊ <a-khyun a-phyar> 尖顶
 အချှေခွန်အမုန် ၎်၊ <a-khyun a-mun> 高超的, 卓越的, 拔尖
 的: ဒီကျောင်းသားဟာတစ်ခွိုင်လုံးမှာ ~ ပဲ။ 这个学生在全县
 是拔尖的。
 အချှေခွန် ၎်၊ <a-khyun:> 尖头, 长而尖的东西
 အချှေခွန်အရံ ၎်၊ <a-khywei a-yan> ①簇拥着的群众 ②侍
 从, 随从
 အဂတိ ၎်၊ <a'g-di'> (巴) 徇私, 不正当之行为, 不忠不义之
 行为, 不道德的行为
 အဂတိတရား ၎်၊ <a'g-di' t-ya:> = အဂတိ
 အဂတိလေးပါး ၎်၊ <a' g-di' lei: ba:> 四种不道德的行为,
 အန္ဓာအဂတိ 因私利而徇私, 徇私; ဒေါသအဂတိ 因生气而引起
 的不正当行为; 泄私愤; ဘယာအဂတိ 因怕事恐惧而引起
 的不正当行为; မောဟအဂတိ 因无知而引起的不正当
 行为
 အဂတိလိုက်စား က၊ <a' g-di' lait sa:> 徇私, 不公道,
 လတ်ပေးလတ်ယူနှင့်ပတ်သက်၍ ~ မှုများ 有关行贿受贿的贪
 污案
 အဂူးတီကောင် ၎်၊ <a-gu: ti gaun> 【动】【英·缅 Agouti +
 ကောင်】刺鼠
 အဂတ်ကြယ် ၎်၊ <a' gat kye> 阿竭多星
 အဂျီးဝါး ၎်၊ <a-gyi: wa:> = အဂီဝါ
 အယောသ ၎်၊ <a' gaw: tha'> 【语】清音: ~ ဗျည်း 【语】
 清辅音字母